



IDG Group DMCC

၁၄၀၅ JBC ၅၊ Cluster W, Jumeriah Lakes Towers၊ စာတိုက်အမှတ် ၅၀၇၈၄၊ ဒူဘိုင်း၊ UAE

မျှော်မှန်းချက်နှင့်ခံယူချက်များ

ဖေဖော်ဝါရီ ၂၀၂၂

ဗားရှင်း ၂

ဗားရှင်းထိန်းချုပ်မှု

ဗားရှင်း	ထုတ်ဝေသည့်ရက်စွဲ	စာရေးသူ	ထုတ်ဝေရန်ခွင့်ပြုသည်
၁	ဩဂုတ် ၁၈	I D GORDON	
၂	ဖေဖော်ဝါရီ ၂၂	G WADE	

မာတိကာ

မာတိကာ

IDG Group DMCC.....1

မာတိကာ3

မျှော်မှန်းချက်နှင့်ခံယူချက်များ.....4

2. စတင်တည်ထောင်သောမူဝါဒများ.....4

3. မျှော်မှန်းချက်.....4

4. ခံယူချက်များ.....4

5. ဤအချက်သည် ကျွန်ုပ်အတွက် မည်သည်ကိုဆိုလိုပါသလဲ?.....5

မျှော်မှန်းချက်နှင့်ခံယူချက်များ

1. လွှမ်းခြုံမှု

ဤစာတမ်းသည် IDG ၏ဖြစ်တည်မှု၊ ၎င်းရှာဖွေလုပ်ဆောင်သော အရာများ နှင့် ၎င်း၏စီးပွားရေးအားဆောင်ရွက်ပုံ တို့နှင့်ပတ်သက်သည့် မျှော်မှန်းချက်ကိုဖော်ပြသည်။ ၎င်းသည် 'IDG ဖြစ်ခြင်း' ဟူသည့် အဓိပ္ပာယ် နှင့် ကျွန်ုပ်တို့ခံယူထားသည့် လုပ်ငန်းလုပ်ဆောင်ပုံများကို ဖော်ပြရန် ရည်ရွယ်ပြီး IDG ရှိလူများထံမှ ကျွန်ုပ်တို့ မျှော်လင့်သည့်အရာများ၊ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိသူများ၊ ကျွန်ုပ်တို့ထိတွေ့နေရသည့်သူများ နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဆက်ဆံပုံတို့ကိုလည်း ဖော်ပြသည်။

ဤစာတမ်းသည် IDG အတွင်းရှိ လူတိုင်းအပါအဝင် ၎င်းလုပ်ငန်းခွဲများ၊ ဆက်စပ်အဖွဲ့အစည်းများအားလုံးနှင့် သက်ဆိုင်သည်။

2. စတင်တည်ထောင်သောမူဝါဒများ

IDG အား ဂေါ်ရခါး ဝန်ထမ်းဟောင်းများအတွက် အဓိပ္ပာယ်ပြည့်ဝသော၊ ကောင်းမွန်သော၊ လေးစားဖွယ် ကောင်းသော အလုပ်အကိုင်အခွင့်အလမ်းပေးစွမ်းရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ဆောင်ရွက်ခြင်း အားဖြင့် IDG သည် စတင်တည်ထောင်သော မူဝါဒမှ ပိုမိုကျယ်ပြန့်လာခဲ့ကာ ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို ပြည့်ဝစေရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ အမျိုးသား၊ အမျိုးသမီးဝန်ထမ်းများကို ခန့်အပ်ခဲ့သည်။ သို့သော် ပင်မအခြေခံမူတခုသည် အမြဲတမ်းမှန်ကန်နေမည်ဖြစ်သည် -

ကျွန်ုပ်တို့သည် လူကောင်းများအတွက် အလုပ်အကိုင်ကောင်းများပေးအပ်ရန် ကြိုးပမ်းသည်။

3. မျှော်မှန်းချက်

IDG ၏ မျှော်မှန်းချက်တွင် နှစ်ပိုင်းရှိသည် -

ပထမဆုံးအနေဖြင့် IDG Group သည် အကောင်းဆုံးကျင့်ဝတ်နှင့်ကိုယ်ကျင့်စံနှုန်းများကျင့်သုံးခြင်းနာမည်ကောင်းဖြင့် အန္တရာယ်စီမံခန့်ခွဲမှု ဝန်ဆောင်မှုပေးရန်ကြိုးပမ်းသည်။ အထူးသဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက် လုပ်ကိုင်သော လူတိုင်း နှင့် ကျွန်ုပ်တို့နှင့်အတူလက်တွဲလုပ်ကိုင်သော လူတိုင်းအတွက် နက်ရှိုင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် ကတိကဝတ်ရှိသော ကုမ္ပဏီအဖြစ် လူသိများစေလိုသည်။

ဒုတိယအားဖြင့် IDG သည် အစိုးရ၊ စီးပွားရေး နှင့် NGO သုံးစွဲသူများအတွက် ကမ္ဘာတဝှမ်းရှိ စိန်ခေါ်မှုများပြီး ရှုပ်ထွေးသည့် နေရာများတွင်ဝန်ဆောင်မှုပေးသည့် အန္တရာယ်စီမံခန့်ခွဲခြင်း ဝန်ဆောင်မှုများ ဈေးကွက်အတွက် ထိပ်တန်းဝန်ဆောင်မှုပေးသူဖြစ်ရန် ကြိုးပမ်းသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူများအတွက် စိတ်ချမ်းသာမှုနှင့် ကျွမ်းကျင်သူများထံ အပ်နှံထားသည့် ယူသည့် စိတ်ချရမှုပေးစွမ်းသည့် ခိုင်လုံသော၊ အားထားနိုင်သော၊ ယုံကြည်စိတ်ချရသော မိတ်ဖက်များနှင့် ဝန်ဆောင်မှုပေးသူများဟူ၍ စံပြုခြင်းခံလိုသည်။

4. ခံယူချက်များ

IDG Group သည် ကျွန်ုပ်တို့၏ ခံယူချက်များကို မတူညီသည့်နည်းလမ်းများဖြင့် ထင်ဟပ်သည့် မူဝါဒများ ချမှတ်ထားသည်။ ကျွန်ုပ်တို့၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းအားလုံးသည် ကျွန်ုပ်တို့၏ ခံယူချက်များကို ထင်ဟပ်သည်။ သို့သော် အထူးအရေးကြီးသည်များမှာ -

- IDG လုပ်ထုံးလုပ်နည်းမူဝါဒ
- IDG အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒ၊ IDG ဝန်ထမ်းခန့်အပ်ခြင်း မူဝါဒ
- IDG စီးပွားရေးကျင့်ဝတ်များနှင့်ကျင့်ထုံး မူဝါဒ
- IDG တန်းတူညီမျှမှု၊ မတူကွဲပြားမှုနှင့် ပါဝင်မှု မူဝါဒ
- IDG အနှောင့်အယှက်ပေးမှုနှင့်အနိုင်ကျင့်မှုတိုက်ဖျက်ရေး မူဝါဒ
- IDG ကျွန်ုပ်ပြုခြင်း နှင့် လူကုန်ကူးခြင်း တိုက်ဖျက်ရေး မူဝါဒ
- IDG လူ့အခွင့်အရေး အန္တရာယ်စီမံခန့်ခွဲမှု မူဝါဒ

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ခံယူချက်များ၏ အောက်ပါ ပင်မ အခြေခံမူများကို ထင်ဟပ်သည့် ပုံစံဖြင့် လုပ်ဆောင်နိုင်ရန် ယုံကြည်ကြိုးပမ်းသည်။

- လာဘ်ထိုးခြင်း၊ အဂတိလိုက်စားခြင်းတို့ကို လုံးဝ သည်းမခံခြင်း
- ကျွန်ုပ်တို့၏ ဝန်ထမ်းများ နှင့် ၎င်းတို့၏ အလုံးစုံကောင်းမွန်ရေးအတွက် နက်ရှိုင်းသည့် ကတိကဝတ်
- တရားဥပဒေစိုးမိုးရေးအတွက် အပြည့်အဝလိုက်နာမှု
- သုံးစွဲသူများနှင့် ပေးသွင်းသူများအတွက် ကောင်းမွန်သော ဆက်ဆံမှု
- အမြဲတမ်းပိုမိုကောင်းမွန်စေရန် ကြိုးပမ်းမှု

5. ဤအချက်သည် ကျွန်ုပ်အတွက် မည်သည်ကိုဆိုလိုပါသလဲ?

IDG ၏ မျှော်မှန်းချက် နှင့် ခံယူချက်များသည် ဝန်ထမ်းများ နှင့် အလုပ်သမားများအားလုံး ဤအရေးပါသည့် အခြေခံမူများကို နားလည်သဘောပေါက်ပြီး လိုက်နာရန် လိုအပ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားရှိသော အဓိပ္ပာယ်ဖွင့်ဆိုမှု၊ အခြေခံအသိအမြင်၊ သနားကြင်နာမှု၊ ဉာဏ်ပညာ နှင့် သင့်ကိုယ်ပိုင်ပုံစံတို့ လိုအပ်သည်။ သို့သော်လည်း IDG ၏ အဆုံးသတ် စိစစ်မှုသည် ကောင်းမွန်မှန်ကန်ခြင်းနှင့် မှန်ကန်သောအရာများ လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ IDG သည် အဆင့်တိုင်းတွင် သင် နှင့် သင်အဖွဲ့များထံ ဤခံယူချက်များ ဖွံ့ဖြိုး၊ လိုက်နာလာစေရန် အကူအညီ နှင့် အထောက်အပံ့ပေးအပ်မည် ဖြစ်သည်။